



MARCH 2022, ISSUE

NEWSLETTER

Myanmar Garment Manufacturers Association



Pg-9

INSIDE THIS ISSUE


- MGMA အလုပ်အမှုဆောင်အစည်းအဝေး
- စက်မှုဇုန်များသို့ စက်သုံးဆီတင်သွင်းရောင်းချပေးနိုင်ရန်ကိစ္စ ညှိနှိုင်းအစည်းအဝေး
- Merchandiser 3 Days Training
- Industrial Relations in Garment Factories Training
- လက်တွေ့အသုံးချ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုသင်တန်း
- ကျားလေးစက်ရုံသို့ COVID Test Kit များဖြန့်ဝေ
- MGMA အလုပ်အမှုဆောင်များနှင့် AYA Bank တို့ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး
- Voluntary Labor Compliance Assessment စစ်ဆေးခြင်း
- လိုင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့်အလွဲသုံးစားပြုမှုကို တားဆီးခြင်းဆိုင်ရာ (PSEA training) သင်တန်း



Pg-2



Pg-10



Pg-3



Pg-6

“PSEA training ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်က MGMA အစည်းအဝေးခန်း၌ ပြုလုပ်ခဲ့သည်။”

“လျှောက်ထားဆဲစက်ရုံများအတွက်လည်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းနှင့်ပူးပေါင်း၍ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။”

“သင်တန်းသို့ MGMA ၏အသင်းဝင်စက်ရုံများမှ ဝန်ထမ်းအယောက် (၃၀) တက်ရောက်ခဲ့သည်။”

မာတိကာ

Activity

MGMA အလုပ်အမှုဆောင်အစည်းအဝေး	၂
စက်မှုဇုန်များသို့ စက်သုံးဆီရောင်းချပေးနိုင်ရန်ကိစ္စ ညှိနှိုင်းအစည်းအဝေး	၃
Merchandise 3 Days Training	၄
Industrial Relations in Garment Factories Training	၅
လက်တွေ့အသုံးပြု လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသင်တန်း	၆

News

ကျားလေးစက်ရုံသို့ COVID Test Kit များဖြန့်ဝေ	၇
MGMA အလုပ်အမှုဆောင်များနှင့် AYA Bank တို့ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး	၈
Voluntary Labor Compliance Assessment စစ်ဆေးခြင်း	၈-၉
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့်အလွဲသုံးစားပြုမှုကိုတားဆီးခြင်းဆိုင်ရာ (PSEA training) သင်တန်း	၁၀-၁၁
ကိုဗစ် ၁၉ အကြောင်းသိကောင်းစရာပိုစတာများ	၁၁

Upcoming Event

No.	Descriptions	Date & Time	Venue
1.	Income Management Training	TBC	TBC
2.	Study Tour to Patheingyi Industrial City	TBC	TBC
3.	"Seeing Executives setting for healthy workforce in Garment Sector" Workshop	TBC	TBC

Membership Update

New Members in March 2022	၁၂
Membership update as of March 2022	၁၂

~ ACTIVITY ~

MGMA အလုပ်အမှုဆောင်အစည်းအဝေး


MGMA ၏ လစဉ်ပြုလုပ်လေ့ရှိသောအလုပ်အမှုဆောင် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၂ ရက်က MGMA ရုံးခန်း၌ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ဥက္ကဋ္ဌ နှင့်တခြားသောအဖွဲ့ဝင်များမှ Zoom ဖြင့်တက်ရောက်ခဲ့ပြီး MGMA ၏ ဒုဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး နှင့်ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ အစည်းအဝေးကို MGMA ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိရှိန်မှသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီးတက်ရောက်လာသောအလုပ်အမှုဆောင်အဖွဲ့ဝင်များမှ

MGMA မှလုပ်ဆောင်မည့်ရှေ့လုပ်ငန်းစဉ်များ၊အသင်းဝင်စက်ရုံများ စက်သုံးဆီအထူးဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်ပြီး လှုပ်ရှားမှုများ၊ အတူပူးပေါင်းလုပ်ဆောင်မည့်စီမံကိန်းလုပ်ငန်းများ၏လှုပ်ရှားမှုများ၊ အသင်းဝင်စက်ရုံများ၏ အခက်အခဲများနှင့်ပတ်သက်၍ဆောင်ရွက်နေမှုများ နှင့် Voluntary Labor Compliance Assessment ကို အွန်လိုင်းမှတစ်ဆင့် စစ်ဆေးပေးနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။




စက်မှုဇုန်များသို့စက်သုံးဆီရောင်းချပေးနိုင်ရန်ကိစ္စညှိနှိုင်းအစည်းအဝေး

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း မှပြုလုပ်သည့်စက်မှုဇုန်များသို့စက်သုံးဆီရောင်းချပေးနိုင်ရန်ကိစ္စညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံအထည်ချုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဋ္ဌ ဦးကျော်ဝင်း နှင့် မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိရှိန်တို့တက်ရောက်ခဲ့သည်။ အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် Zoom Application ဖြင့်ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် စက်ရုံများသို့စက်သုံးဆီရောင်းချပေးနိုင်ရေးအတွက် လိုအပ်ချက်များ၊ ရောင်းချမည့်ပုံစံများ၊ စက်သုံးဆီဈေးနှုန်းများနှင့်ယခုကာလအတွင်းစက်ရုံများရင်ဆိုင်နေရသော ဒီဇယ်ဆီအခက်အခဲများကို မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့် နှင့် MGMA မှတာဝန်ရှိလူကြီးမင်းများကဆွေးနွေးညှိနှိုင်းခဲ့ကြသည်။



MGMA အနေဖြင့် စက်သုံးဆီအထူးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရေးကိုကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုလက်ရှိတွင် အသင်းဝင်စက်ရုံ ၁၃ ရုံသည် အထူးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိခဲ့ကာ ကျန်ရှိသောလျှောက်ထားဆဲစက်ရုံများအတွက်လည်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းနှင့်ပူးပေါင်း၍ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

Merchandiser 3 Days Training



MD OF MGMA DAW AYE MI SHEIN DELIVERING
OPENING REMARKS



GROUP ACTIVITIES



EC OF MGMA U YE KHANT GIVING CLOSING
REMARKS



GROUP PHOTO

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှဦးဆောင်ကာ Merchandiser 3 Days Training ကို မတ်လ ၁၇ ရက်မှ ၁၉ ရက်ထိ MGRDC ဌာနပြုလုပ်ခဲ့သည်။ သင်တန်းအဖွင့်အမှာစကားကို MGMA ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိရှိန်မှ Zoom Application ဖြင့်ပြောကြားခဲ့သည်။ သင်တန်းနည်းပြ မထက်ထက်ဖြိုးအောင်မှ the key aspects of managing the communication, planning and reporting process, knowledge on managing warehouse, cutting, pattern, calculation, sample arrangement and finishing, practical on excel knowledge, time management and problem solving in garment factory များကို အဖွဲ့လိုက်လုပ်ဆောင်မှုများ၊ ပျော်ရွှင်ဖွယ်ရာဂိမ်းအစီအစဉ်များဖြင့်သင်ကြားပြသပေးခဲ့သည်။ သင်တန်းသို့အသင်းဝင်စက်ရုံများမှဝန်ထမ်း (၂၂) ယောက်တက်ရောက်ခဲ့သည်။ MGMA ၏ အလုပ်အမှုဆောင် ဦးရဲခန့်မှသင်တန်းပြီးဆုံးကြောင်းနှုတ်ဆက်စကားပြောကြားခဲ့ပြီးသင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

Industrial Relations in Garment Factories Training



VICE-CHAIRMAN OF MGMA GIVING OPENING

REMARKS

များ၏အကျိုးခံစားခွင့်များပိုမိုရရှိစေရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ သင်တန်းအဖွင့်အမှာစကားကို MGMA ၏ ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းမှပြောကြားခဲ့ပြီး ယခုလိုသင်တန်းကို တက်ရောက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။ သင်တန်းတွင် MGMA ၏ Labour Officer ဦးမင်းစိုးဟန်မှ the Employment & Workers' Orientation, Recruitment and Personal Interview , Payment of Wages and Variable Pay Systems , Leave & Holiday, Workers' Entitlements and Benefits , Labour Organization and Dialogue in Workplace, Settlement of Labour Dispute များကိုအဖွဲ့လိုက်ဆွေးနွေးမှုများ၊ လှုပ်ရှားမှုများဖြင့်ရှင်းလင်းသင်ကြားခဲ့သည်။ ထို့နောက် MGMA ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းမှ သင်တန်းပြီးဆုံးကြောင်းနှုတ်ဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာသည့်အသင်းဝင်စက်ရုံများမှ သင်တန်းသားအယောက် (၃၀) အားသင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှကြီးမှူးကာ Industrial Relations in Garment Factories Training ကို UNICEF Myanmar ၏ပံ့ပိုးကူညီမှုဖြင့် မတ်လ ၁၃ ရက် နှင့် ၂၀ ရက်များတွင် MGHRDC ၌ပြုလုပ်ခဲ့သည်။ ၎င်းသင်တန်းကို စက်ရုံများမှစီမံခန့်ခွဲမှုအဖွဲ့ဝင်များသည် အလုပ်သမားအခွင့်အရေးများကိုကာကွယ်ရန်အတွက် သိသင့်သိထိုက်သည့်အသိပညာနှင့်ဗဟုသုတများပိုမိုတိုးတက်စေရန်နှင့် အသင်းဝင်စက်ရုံများမှ လုပ်သား



GROUP DISCUSSION



PARTICIPANTS GROUP PHOTO

လက်တွေ့အသုံးချ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု သင်တန်း

MGMA မှကြီးမှူးပြီးအဝတ်အထည်စက်ရုံများအတွက်လက်တွေ့အသုံးချလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသင်တန်းကို UNICEF Myanmar ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်မှ ၂၃ ရက်ထိ MGHRDC ဌာနပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းကို လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာအခြေခံ သဘောတရားများ၊ လုပ်ထုံးလုပ်နည်းများနှင့် အဖွဲ့အစည်းတစ်ခု၏စွမ်းဆောင်ရည်ကိုပိုမိုကောင်းမွန်အောင်တည်ဆောက်နိုင်ရန်အတွက်ချဉ်းကပ်ပုံနည်းလမ်းများကိုသိရှိနားလည်စေရန်အတွက်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ သင်တန်းအဖွင့်အမှာစကားကို MGMA ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိရှိန်မှပြောကြားခဲ့သည်။ သင်တန်းတွင် Future Development Initiative Learning Hub မှ Founder and Consultant ဒေါ်ညွန့်သီဂီထွေးမှ HRM and Organizational Strategy, Recruitment, Selection, Introduction of employee, Employee Management and relationships, Employee Support, Training & Development များကိုသင်ကြားပြသခဲ့သည်။ MGMA ၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်အေးအေးဟန်မှသင်တန်းပြီးဆုံးကြောင်းနှုတ်ဆက်စကားပြောကြားခဲ့ပြီးသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။ သင်တန်းသို့ MGMA ၏အသင်းဝင်စက်ရုံများမှဝန်ထမ်းအယောက် (၃၀) တက်ရောက်ခဲ့သည်။



PARTICIPANTS GROUP PHOTO



MD OF MGMA DAW AYE MI SHEIN GIVING
OPENING REMARKS



GROUP ACTIVITIES

ကျားလေးစက်ရုံ သို့ Covid Test Kit များဖြန့်ဝေ

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ Covid Test Kit များကို ကျားလေးစက်ရုံသို့ မတ်လ ၁၄ ရက်က ဖြန့်ဝေပေးခဲ့သည်။ MGMA ၏ Junior Labour Officer ဦးကျော်ဇေယျာဖြိုးမှ ကျားလေးစက်ရုံရှိ အထည်ချုပ် လုပ်သားအယောက် ၃၀ အား ကိုဗစ် Test Kit အသုံးပြုပုံများကို သရုပ်ပြရှင်းလင်းပြောကြားပေးခဲ့ပြီး အဆိုပါ လုပ်သားများထဲမှ ၃ ယောက်အားလက်တွေ့ပြန်လည်အသုံးပြုစေခဲ့သည်။ ယခုလိုသရုပ်ပြရှင်းလင်းခြင်း သည် Covid Test Kit အသုံးပြုပုံကို တခြားသောလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများထံသို့ ပြန်လည်လက်ဆင့် ကမ်းပေးနိုင်ရန်ဖြစ်သည်။ ထို့ပြင် MGMA ၏မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိရှိန်မှလည်းစက်ရုံအတွင်းစက်ရုံ လုပ်သားများအတွက် ကျန်းမာရေးဆိုင်ရာများပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။



DISTRIBUTION COVID TEST KIT



GARMENT WORKER PRACTICING HOW TO USE
COVID TEST KIT

MGMA အလုပ်အမှုဆောင်များနှင့် AYA Bank တို့ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) မှ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ သည် AYA Bank မှ တာဝန်ရှိသူများဖြင့် ဘဏ်လုပ်ငန်း ဆိုင်ရာကိစ္စရပ်များကို ၂၀၂၂ ခုနှစ်၊ မတ် ၂၄ ရက်က MGMA Meeting Room ၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် MGMA မှ ဗဟိုအလုပ်အမှုဆောင် နှင့်အလုပ်အမှုဆောင်များမှ ဘဏ်ဖြင့်ချိတ်ဆက်လုပ် ဆောင်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို AYA Bank မှတာဝန်ရှိသူကြီးမင်းများဖြင့် တွေ့ဆုံမေးမြန်း ခဲ့ပြီး AYA Bank ဘက်မှလည်း ၎င်းတို့သိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။



CEC/ECs of MGMA DISCUSSING WITH AYA BANK

Voluntary Labor Compliance Assessment စစ်ဆေးခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ၏ Voluntary Labor Compliance Assessment အစီအစဉ်အဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လတွင် အသင်းဝင် စက်ရုံ ၃ ရုံကို သွားရောက် အကဲဖြတ်စစ်ဆေးခဲ့သည်။

အဆိုပါစက်ရုံ ၃ ရုံမှာ ရွှေသံလွင်စက်မှုဇုန်ရုံ Fook Hing (Shwe Kha Yu) Limited , ရန်ကုန် စက်မှုမြို့တော်ရုံ Honey Garments (I) Co.,Ltd နှင့် ရွှေလင်ဗန်းစက်မှုဇုန်ရုံ AMG Factory Limited တို့ဖြစ်သည်။ မတ်လ ၈ ရက်တွင် Fook Hing (Shwe Kha Yu) Limited သို့လည်းကောင်း၊ မတ်လ ၁၇ ရက်တွင် Honey Garments (I) Co.,Ltd သို့လည်းကောင်း၊ မတ်လ ၂၅ ရက်တွင် AMG Factory

Limited သို့လည်းကောင်း သွားရောက်စစ်ဆေးခဲ့ ကြသည်။ MGMA ၏ Labour Officer မှ VLCA အစီအစဉ်တွင် အကျုံးဝင်သည့်စာရွက်စာတမ်းအားလုံး နှင့်ကိုက်ညီမှု ရှိ၊ မရှိကို စက်ရုံများသို့သွားရောက် စစ်ဆေးခဲ့သည်။ Voluntary Labour Compliance Assessment သည် ၂၀၁၉ ခုနှစ်တွင် MGMA နှင့် ILO/ACTEMP တို့ပူးပေါင်းအကောင်အထည်ဖော်ခဲ့ သည့် အလုပ်သမားဥပဒေလေးစားလိုက်နာမှုဆိုင်ရာ ကိုယ့်ကိုယ်ကို အကဲဖြတ်စစ်ဆေးခြင်းအစီအစဉ်တစ်ခု ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် တရားဝင်ကြေညာခဲ့သည်။



FOOK HING (SHWE KHA YU) LIMITED



FOOK HING (SHWE KHA YU) LIMITED



HONEY GARMENTS (I) CO.,LTD



Honey Garments (I) Co.,Ltd



AMG Factory Limited



AMG FACTORY LIMITED

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုမှုကိုတားဆီးခြင်းဆိုင်ရာသင်တန်း



DAW NANG PYAE PHYO ZIN LECTURING THE PSEA

Training သည် သိရှိနားလည်ရမည့် ပညာပေးအစီအစဉ်အဖြစ် MGMA အသင်းမှဝန်ထမ်းများကို Internal Training အဖြစ်ပို့ချရခြင်းဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသည် PSEA ၏အဓိပ္ပာယ်ဖွင့်ဆိုချက် ကိုသိရှိစေရန်၊ PSEA ၏ အဓိကအခြေခံသဘောတရား (၆) ခု ကိုသိရှိနားလည်စေရန် နှင့် Sexual Exploitation and Abuse Vs Gender Based Violence တို့၏ သဘောတရားများကိုတိကျရှင်းလင်းစွာသိရှိစေ ရန်ရည်ရွယ်ပို့ချခြင်းဖြစ်သည်။ MGMA ၏ ပရောဂျက် မန်နေဂျာ နန်းဖြိုးပြည့်ဇင် မှ PSEA, GBV, SH တို့၏ သဘောသဘာဝများ၊ Safe Guarding ဆိုတာဘာလဲ၊ PSEA ၏ အဓိကအခြေခံသဘောတရား (၆) ချက်များကို လေ့ကျင့် ခန်းများ၊ ညာဏ်စမ်းပဟေဠိများ၊ အမေးအဖြေကဏ္ဍများဖြင့် သင်ကြားပေးခဲ့သည်။ သင်တန်းသို့ MGMA နှင့် MGHRDC မှ ဝန်ထမ်း (၂၃) ယောက် တက်ရောက်ခဲ့ပြီး MGHRDC မှ ဝန်ထမ်း (၇) ယောက် တို့မှ Zoom Application ဖြင့် တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း မှ ကြီးမှူးကာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် အလွဲ သုံးစားပြုမှုကိုတားဆီးခြင်းဆိုင်ရာ (PSEA training) သင်တန်း ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်က MGMA အစည်းအဝေးခန်း၌ ပြုလုပ်ခဲ့သည်။ သင်တန်းအဖွင့် အမှာစကားကို MGMA ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိရှိန် မှ Zoom Application ဖြင့်ပြောကြား ခဲ့ပြီး အထည်ချုပ်ကဏ္ဍသည်အလုပ်သမားအင်အား များပြားသည့် sector ဖြစ်သည့်အတွက် PSEA



STAFFS FROM MGMA AND MGHRDC



Q & A SESSION



GROUP DISCUSSION

ကိုဗစ် - ၁၉ အကြောင်းသိကောင်းစရာ ပို့စတာများ

COVID-19 ကပ်ရောဂါကာလအတွင်း
လေ့ကျင့်ခန်းကို အခန်းထဲတွင်
ဘယ်လိုလုပ်ဆောင်ရမလဲ။

တစ်ယောက်တည်း လေ့ကျင့်ခန်းလုပ်ခြင်းသည် ပိုအန္တရာယ်ကင်းသော်လည်း
လူများသော အလိုပိုက်အခန်းများတွင် လေ့ကျင့်ခန်းလုပ်ပါက -

- လေဝင်လေထွက်ကောင်းမွန်၍ လူရှင်းသည့် အားကစားခန်းများသို့သွားပါ။
- အခြားသူများနှင့် အနည်းဆုံး ၃ ပေအကွာအဝေးတွင် ခပ်ခွာခွာနေ၍
လေ့ကျင့်ခန်းပြုလုပ်ပါ။ ပိုဝေးလေ ပိုကောင်းလေဖြစ်သည်။
- သင့်၏လက်များကို မကြာခဏသန့်စင်ဆေးကြောပါ။
- အမြဲလိုလုံး မကြာခဏထိတွေ့မှုများသော မျက်နှာပြင်များနှင့်
ပစ္စည်းကိရိယာများကို မကိုင်တွယ်မီ ပိုးသတ်၍သန့်ရှင်းပါ။

ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုလုပ်နေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို တပ်ဆင်ခြင်းသည် သက်တောင့်သက်သာစွာ အသက်ရှူနိုင်စွမ်းကို လျော့ကျစေပါသည်။
ရွေးချယ်ခြင်းစဉ်တွင် သွေးသည် ပါးစပ်နှင့်နှာခေါင်းစည်းသည် ရောဂါကာကွယ်နိုင်စွမ်းကို လျော့နည်းသွားစေနိုင်ပါသည်။ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များကို အမြဲ
လိုက်နာပါ။

World Health Organization
Myanmar

COVID-19 ကပ်ရောဂါကာလအတွင်း
လေ့ကျင့်ခန်းလုပ်နေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို
တပ်ထားသင့်ပါသလား။

ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုလုပ်နေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို
တပ်ဆင်ခြင်းသည် သက်တောင့်သက်သာစွာ အသက်ရှူနိုင်စွမ်းကို လျော့ကျစေပါသည်။
ရွေးချယ်ခြင်းစဉ်တွင် သွေးသည် ပါးစပ်နှင့်နှာခေါင်းစည်းသည် ရောဂါကာကွယ်နိုင်စွမ်း
ကို လျော့နည်းသွားစေနိုင်ပါသည်။

ပိုမိုဘေးကင်းစေရန် အပြင်ထွက်၍ လေ့ကျင့်ခန်းလုပ်ပါ။ အခြားသူများနှင့်
အနည်းဆုံး ၃ ပေ အကွာအဝေးတွင် ခပ်ခွာခွာနေ၍ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

အနည်းဆုံး
၃ ပေအကွာအဝေး

World Health Organization
Myanmar

~ Upcoming Event ~

No.	Description	Date & Time	Venue
1.	Income Management Training	TBC	TBC
2.	Study Tour to Pathein Industrial City	TBC	TBC
3.	“Seeing Executives setting for healthy workforce in Garment Sector” Workshop	TBC	TBC

~ Membership Update ~

New Members in March 2022

Country	No. of New Member Factories
China	3
Hong Kong	1
Total	4

Membership Update as of March 2022

Status	Country	No. of Factories
Active	Myanmar	67
	China	273
	Korea	57
	Japan	17
	Others	22
	Joint Venture	26
	Local, Sub-Con, Marketing, Inspection ,Textile	42
Total (Active)		504
Grand Total		759